



**ကရင်ဟဇ္ဇာလပုဂ္ဂိုလ်ရေးအဖွဲ့အစည်းများအဖွဲ့အစည်းအဖွဲ့အစည်း**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**ဇွန်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်**

**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် မေလ ၂၃ ရက်မှ  
 ဇွန်လ ၅ ရက် ၂၀၂၂ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ - မေလ ၂၂ ရက်	မေလ ၂၃ရက် - ဇွန်လ ၅ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၄၉	၃	၂၅၂
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၂၀	၆	၃၂၆
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၉၈	၄	၂၀၂
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၈၆	၅	၉၁
	ဒီးမော့ဆိုမြို့နယ်	၃၉၃	၁	၃၉၄
	ဖယ်ခုံမြို့နယ်	၁၆၀		၁၆၀
	ဖရူဆိုမြို့နယ်	၄၃	၃	၄၆
	ဘောလခဲမြို့နယ်	၂		၂
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ မေလ ၂၂ ရက်နေ့ အထိ	IDPs အသစ် မေလ ၂၃ ရက်နေ့ - ဇွန်လ ၅ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>



- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများနှင့် နေအိမ်မီးရှို့မှုများ

မေလကုန်ကစပြီး စစ်ကောင်စီတပ်များသည် လွိုင်ကော်-တောင်ကြီးလမ်းအား လုံခြုံစွာသွားလာနိုင်ရန်အတွက် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း၊ လွိုင်လင်လေးမြို့ဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် နယ်မြေရှင်းလင်းကာ ထိုးစစ်ဆင်မှုများပြုလုပ်လာနေပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိသည့်အပြင် လွိုင်လင်လေးအရှေ့ဘက်ခြမ်းမှ ကျေးရွာ (၅)ရွာဝန်းကျင် စစ်ဘေးရှောင်နေကြရသည်။ တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်များသည် လွိုင်ကော်မှ ဘောလခဲသို့ ရိက္ခာများ အဆက်အပြတ် သယ်ယူနေလျက်ရှိကာ ဒေသခံ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်မှုများ မကြာခဏ ကြုံနေရသည်။

မေလ (၂၃)ရက်ရက်နေ့၊ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း ဆီးမီးလောကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း တစ်ခုအား ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နံနက် ၄ နာရီအချိန်တွင် သွားရောက် တိုက်ခိုက် ခဲ့သည်။ ထိုတရက်တည်းတွင် ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ နန်းဖဲကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၁၀)ဦးသေဆုံးကာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B02 ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ နေအိမ် (၃)လုံးအား မီးရှို့ဖျက်စီးသွားခဲ့သည်။

မေလ (၂၄) ရက်နေ့၊ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဘောလခဲအမြောက်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာထဲကျရောက် ပေါက်ကွဲကာ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွားခဲ့သည့်အပြင် ရွာသားအမျိုးသားတစ်ဦးအား လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

မေလ (၂၇) ရက်နေ့၊ ညနေ ၂ နာရီခွဲအချိန်တွင် လွိုင်ကော်မြို့ ဘူတာရုံအနီး ရန်ဖြစ်နေသော လူငယ်တစ်စုကို စစ်ကောင်စီမှ စစ်ကားလေးစီးဖြင့် သေနတ်နှင့် လာရောက်ပစ်ခတ်သွားခဲ့သည့်အတွက် အသက် ၁၆ နှစ်အရွယ် မောင်စိုးအောင်မျိုးလွင်သည် သေနတ်ဒဏ်ရာရရှိသွားခဲ့ပြီး အနီးနားတွင် နွားကျောင်းနေသော အသက် ၃၃ နှစ်အရွယ် ကိုအငယ်ဒူးမှာမှ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ထို့အပြင် ဆိုင်ကယ် (၃)စီးဖြင့် လူ (၆)ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။



ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတွင် လက်နက်ကြီးထိမှန်ကာ အိမ်မီးလောင်



လွယ်ပန်းစုံကျေးရွာအတွင်း စကစမှ လက်နက်ကြီးများဖြင့် ပစ်ခတ်

မေလ (၂၉) ရက်နေ့၊ ရှမ်း-ကရင်နီအစပ်၊ မိုးပြဲအင်းအတွင်း ကျွန်းပေါ်တွင်တည်ရှိသော လွယ်ပန်းစုံကျေးရွာအား ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရင်း (၇)များမှ နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

မေလ (၃၁) ရက်နေ့ကတည်းက အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးပြီး ထိုဒီစစ်ကြောင်းအား KNDF B-၁၂၊ B-၁၄၊ KAတို့မှ နံနက် ၇ နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်က ၆ဦး သေဆုံးခဲ့သည်။

ဇွန်လ (၂) ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်တွင် လွိုင်လင်လေးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ် (၅၃၀)သည် လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု လင်ဖုံကြီးကျေးရွာနှင့် ကုန်းမှိုကိုကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးသွားခဲ့သည့်အပြင် ပြည်သူ (၂) ဦးအား လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် (၁)ဦး သေဆုံးခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ ကုန်းမှိုကိုကျေးရွာရှိ နေအိမ်(၁)လုံးအား မီးရှို့ဖျက်စီးသွားခဲ့သည်။ သည့်အပြင် ညနေ ၅ နာရီအချိန်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ KA တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ (၃)ဦး သေဆုံးသည်။

ဇွန်လ (၂) ရက်နေ့၊ ဘောလခဲမှရိက္ခာပို့ ပြန်လာသည့် စစ်ကောင်စီယဉ်တန်း ကားအစီး(၄၀)အား ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာတွင် တစ်ကြိမ်နှင့် ထားလဲ-လောကျေကျေ ကျေးရွာကြားတွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ကာ စစ်ကောင်စီမှ (၁၀)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည့်အတွက် ညနေ ၃နာရီ ၁၅ မိနစ်အချိန်တွင် လေကြောင်းဖြင့် (၆)ကြိမ်လာရောက် တိုက်ခိုက်သွားခဲ့သည်။ ထိုတိုက်ပွဲတွင် ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကား(၂)စီးနှင့်အတူ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း KNDF B-15မှ ထုတ်ပြန်သည်။

ဇွန်လ (၃)ရက်နေ့၊ နံနက် ၁နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆို အရှေ့ခြမ်းကျေးရွာတစ်ရွာအတွင်းသို့ လက်နက်ကြီး လေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီးသေဆုံးသွားခဲ့သည်။ ထိုတရက်တည်းတွင် စစ်ကောင်စီ တပ်များနှင့် ကရင်နီဒေသခံပူးပေါင်းတပ်များ လွိုင်ကော်မြို့နယ်၊ ဒေါတနောကျေးရွာ ရေထွက်ပေါက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02မှ ရဲဘော် (၁)ဦး ကျဆုံးသွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း KNDF B-14 မှ ထုတ်ပြန်သည်။

ဇွန်လ (၅) ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်တွင် ကာဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ(၃)မှ CIDIE တပ်ရင်း၊တပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ ပူးပေါင်းပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ (၆)ဦး သေဆုံးကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF )မှ ထုတ်ပြန်သည်။

- မွေးကင်းစကလေးများ စစ်ဘေးရှောင်စခန်းများတွင် သေဆုံးမှုရှိနေ

လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့်ပတ်သက်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် တကိုယ်ရေသန့်ရှင်းမှုများ ရှားပါးလာသည့်အတွက် စစ်ဘေးရှောင်ကော်မတီများအတွက် အခက်အခဲဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မွေးကင်းစကလေးငယ်နှစ်ဦး ဆုံးရှုံးသွားခဲ့သည်။ သည့်အပြင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း လိုဘာခိုကျေးရွာအုပ်စုမှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် (၄)လသားအရွယ် ကလေးငယ်တစ်ဦး မေလ နောက်ဆုံးပတ်အတွင် သေဆုံးသွားခဲ့သည်။

ကရင်နီပြည်အတိုင်ပင်ခံကော်စီအောက်မှ ကရင်နီလူသားချင်းစာနာထောက်ထားမှု အသင်းသည် ကရင်နီပြည်နယ်မှ ကရင်နီဒေသခံကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်ဘေးရှောင် ပြည်သူများအား ဒေသအတွင်း လူမှုကူညီရေးအဖွဲ့များနှင့်အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးလျက်ရှိသည်။ မြန်မာနိုင်ငံမှ တရားဝင်အကူအညီပေးနေမှုများသည် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင် နေသည့်အတွက် အကူအညီလက်ခံရရှိသော စစ်ဘေးရှောင်များအတွက် လုံခြုံမှုမရှိသည့်အပြင် နယ်စပ် ဖြတ်ကျော် အကူအညီပေးနေမှုများသည်လည်း လက်ရှိ စစ်ဘေးရှောင်များမှ အရေးတကြီးလိုအပ်နေသော အကူအညီများအား လုံလောက်စွာ ဖြန့်ဝေပေးနိုင်မှုမရှိပေ။

**Contact persons:**  
Khu Ko Reh                      Tel: +666 5329 7814  
Khu Ruby                         Tel: +666 3184 2980  
Website : [www.karennicsn.org](http://www.karennicsn.org)  
Facebook: Karenni Csn  
Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)